

决定了。

အရကော် I ကဲ <a-ya' kaut> 概括(一段话或文章的内容) II နဲ့ <a-ya' gaut> 段落大意,大意

အရကုတ် ကဲ <a- ya' kout> 力争,力求; 抓住不放: အလုပ်လုပ်ယင်းနဲ့လေးတော့ ~ နိုင်တယ်။ 一边工作,一边还能争得一个学位。/ အလုပ်စူးချွေတော့ ~ ထားနိုင်တယ်။ 需要抓住某一项工作不放。

အရကျက် ကဲ <a- ya' kyet> 背熟

အရကောင် ကဲ <a-ya' hsaun> = အရကျက်

အရည် နဲ့ <a-rin nya> [巴]森林

အရည်ကုန်တင် နဲ့ <a- rin ny-kin du din> [巴]在远离村落的寺庙中修行

အရည်ဝါ နဲ့ <a- rin ny-wa> [巴]在野外生活; 在僻林中的寺庙里生活

အရည်ဝါသ နဲ့ <a-rin nya' wa tha> [巴]= အရည်ဝါ

အရည်ဝါသီ နဲ့ <a- rin nya' wa thi> 在野外居住修行的僧人

အရတိ နဲ့ <a' r- ti> [巴]没兴趣,不愉快

အရတော် ကဲ <a-ya' taw> ①廉价获得;合算,值得: မိုကာအံ့ဌတထည်ကိုဌျေပေးရတယ်ဆိုတော့ ~ ထာပေါ့။ 一件雨衣才五元钱,当然合算。②所获甚佳: ဒီကောင်ပေးလင် ~ ပါတယ်။ 这姑娘找了一个好丈夫。

အရမှုလ နဲ့ <a- ya' mu la> 原意

အရမှုန်းခြေထွေရှင်: နဲ့ <a- ya' hman: gyei ngwei z-yin> 收入预算

အရယ် ကဲ <a-ya' yu> 争取: သူ့ဆီကဖောင်တိန်တလ်တော့ ~ မူး။ 得想法从他那里弄一支钢笔。/ အောင်း ~ မည်။ 要夺取胜利。

အရထိုက် ကဲ <a- ya' lait> 紧追不放

အရသဘော နဲ့ <a- ya' dh- baw> 原意

အရသာ နဲ့ <a-ya' dha> ①味道 ②(喻)享受 ③(文章、诗歌等的)情趣,文学味道: ဤကျော်တွင် ~ များပါရှိသည်။ 这首诗很有情趣。

အရသာခံ ကဲ <a-ya' dha khan> 欣赏,享受,品味: ~ မြတ်သီး (舌头的)味蕾

အရသာတွေ ကဲ <a-ya' dha twei> 尝到甜头, 对口味, 得到乐趣

အရသာရှိ ကဲ <a- ya' dha shi> ①味道香, 很有味道: ဒီဟင်းကသိုပ် ~ ထာပဲ။ 这菜的味道很香。②有趣味 ③舒畅, 惬意: သစ်ပင်အောက်မှာပက်လက်ကုလားထိုင်နှဲထိုင်ရတာ သို့ ~ ထာပဲ။ 在树荫下躺在躺椅上很惬意。

အရဟ နဲ့ <a- r- ha> [巴] = အရတဲ့ ①

အရတဲ့ နဲ့ <a-r-han> ①佛的九种荣誉之一,即接受三界朝拜的荣誉 ②阿罗汉长老(十世纪缅甸僧人。蒲甘王

朝时代推行上座部佛教,曾被阿奴律陀尊为国师,奉旨组织佛教学者将巴利文三藏译成缅文,协助阿奴律陀在全国各地创建佛教僧团,建塔造寺。)

အရဟတ် နဲ့ <a- r- hat> [巴]罗汉

အရဟန် နဲ့ <a- r-han> [巴]罗汉

အရအမိ I နဲ့ <a- ya' a-mi> 能背诵的: ပျိုကျော်ကော်ကော်ကာလည်း ~ များသည်။ 能背诵很多诗句。II ကဲ <a- ya' a-mi> 不达目的不罢休: ~ ဖော်သည်။ 切实抓住。/ အခွင့်အရေးကို ~ အသုံးချသည်။ 紧抓住机会不放手。

အရာ နဲ့ <a-ya> ①几百 ②东西,物品 ③痕迹④职位,官职,身份,地位 ⑤对印度男人的称呼 ⑥适合……做的事情 ⑦地位,位置

အရာကိုင် နဲ့ <a- ya gain> (古)官吏

အရာကျ ကဲ <a- ya kya> ①贬斥,贬黜 ②安排停当,(事情)结束,完成

အရာကျကျ ကဲဝါ <a- ya kya' gya> 安排就绪,妥当地,妥善地

အရာကျိုး ကဲ <a-ya kyin> 工作范围窄: တချိန်ကြိုး နက ~ တယ်။ 有些部职权范围小。

အရာကျယ် ကဲ <a- ya kye> 工作范围广: ပညာရေးနှင့်က ~ တယ်။ 教育部职权范围广。

အရာကြိုး နဲ့ <a- ya gyi> 缅甸人对男性印侨的称呼: ကုလားနဲ့ ~ အတူတူဝါဝါ။ (喻)半斤八两。

အရာခဲ့ နဲ့ <a- ya gan> 官吏,公务员

အရာခံပိုလ် နဲ့ <a- ya gan bo> 准尉

အရာခဲ့န် ကဲ <a- ya khan> = ရွှေထူးခေါ်

အရာခံပိုး နဲ့ <a- ya khat thein> 一切,所有,样样

အရာချေ ကဲ <a-ya khya> 降职,贬斥

အရာဂျာန် နဲ့ <a- ya hta na> ①官职,职位 ②应由……做的事情;适合…做的事

အရာတော် နဲ့ <a- ya daw> 皇帝的东西,皇帝的财宝

အရာတော်ပစ္စည်း နဲ့ <a- ya daw pyit si> 帝王的财产

အရာတော်မြေး နဲ့ <a- ya daw myei> 皇地

အရာတိုး ကဲ <a- ya to> 擢升,晋级,升级

အရာတွေ် ကဲ <a- ya twin> 好为人师: သူကားဘယ်ကို မသိ ~ ချင်သော်လည်းဘာတော်မျှမယ်ရရတတ်သူမဟုတ်ပါ။ 他无一技之长,却处处好为人师。

အရာထော်: နဲ့ <a- ya dan> 官员

အရာနှုတ် ကဲ <a-ya hnout> 解职

အရာနှုတ်သိုး ကဲ <a- ya hnout thein> = အရာတဲ့

အရာပေး ကဲ <a- ya pei> ①任命,委任,派……任某职 ②做一个记号: လွှဲဖြတ်မည့်နေရာကို ~ ထားတယ်။ 在要锯的地方做个记号。